

学问就这样狂妄吗?

- မာန်ထောင်လူး ကာ <man htaun hlwa:> 狂妄, 傲慢
 မာန်ပါ ကာ <man pa> ①慷慨激昂, 雄赳赳: စစ်ဝတ်စစ်စားနဲ့
 ဆိုတော်သိပ် ~ တာပဲ။ 穿上军装很威风。/ စကားပြောရတွင်
 ~ သည်။ 他说话慷慨激昂。②逼真,栩栩如生: ဆင်ရုပ်
 ထုပ္ပါယာအသက်ဝင်လှုပ်ရှားနေသိသကဲ့သို့ရှု၍ ~ လှပါသည်။ 画的
 大象栩栩如生。
- မာန်ပါပါ ကာ <man pa ba> 激昂,雄赳赳: ~ ချိတ်သော
 ထပ် 雄赳赳气昂昂前进的部队
- မာန်ပေါက် ကာ <man paut> 狂妄
- မာန်ပား ကာ <man pwa:> ①发怒②狂妄
- မာန်ဖီ ကာ <man phi> ①敌视;虎视眈眈 ②自负: ~ ငါ
 သောမျက်နှာဝေး: 敌视的表情(或)自负的神态
- မာန်မာန် နဲ့ <man ma na:> = မာန်
- မာန်မှု ကာ <man mu> 发怒,恼火
- မာန်မဲ့ ကာ <man me:> 呵斥,斥责,申斥
- မာန်မုန်ယစ် ကာ <man mon yit> 发怒,发威
- မာန်ယစ် ကာ <man yit> 傲慢: အာဏာ ~ နေသောမျက်နှာပြု
 ကျောင်းအုပ် 傲慢的白人校长
- မာန်ယဉ်ဗျား? ကာ <man yaw'/ man lyaw'> ①意志松懈 ②
 傲气减退
- မာန်ဝင်း ကာ <man win'> 盛气凌人,自负: ဒါလောကလဲမာန်
 မဝေါ်မေါ်ပါနဲ့။ 你别那么盛气凌人。
- မာန်ဝင်း ကာ <man win> 骄傲起来,趾高气扬
- မာန်သွင်း ကာ <man thwin:> 暗下决心,憋着劲要.....
- မာန်ဟန် နဲ့ <man hon> 傲气,骄矜之气
- မိန် ကာ <mein'> (合)(高贵者)讲述;致词,指示
- မိန်ကြား ကာ <mein' kya:> 讲述;致词;吩咐
- မိန်ခုန်း နဲ့ <mein' gun:> 演说,报告
- မိန်ခုန်းချေး ကာ <mein' gun: khywei> ①佛陀讲经 ②(谚)
 讲话,高谈阔论: ဘာတွေများ ~ နေသလဲ။ 你在发表些
 什么高论? / ~ နေတာ ဤသရိတောက်ကြာသွားပြီ။ 已经高
 谈阔论两个小时了。
- မိန်ဆီ ကာ <mein' hso> 演讲,致词,吩咐
- မိန်တော်ပြန် ကာ <mein' daw pyan> = အမိန်တော်ပြန်
- မိန်ထော်သွေး နဲ့ <mein' dwei dhan> (古)圣旨,(敬)教诲
- မိန်ပွဲ့ကြုံ ကာ <mein' pwet> = မိန်ကြုံ
- မိန်ပို့ကြုံး ကာ <mein' mein' gyi:> 养尊处优: သူကအိမ်မှာ
 ~ ထိုင်စားနေတယ်။ 他在家里吃闲饭养尊处优。
- မိန်မှာ ကာ <mein' hma> 讲话,作指示,嘱咐
- မိန်ကြုံကြုံ ကာ <mein' mywet> (敬)演讲,致词
- မိန်ဟဲ ကာ <mein' ha:> = မိန်မြှင့်
- မိန် နဲ့ <mein> [巴][缅天]双鱼宫(十二黄道宫之一,以
 双鱼为标志)相当于缅历十二月

- မိန်ကောင် နဲ့ <mein gaun> 【动】鴟鸺,猫头鹰,也称 လင်
 ကောင်ပိုး 或 ငှက်ဆိုး 常在深夜发出凄切的叫声,缅甸人
 认为是种不吉祥的鸟
- မိန်ချုပ် နဲ့ <mein khyat> 甲胄,铠甲
- မိန်ချုပ်တန်ဆာ နဲ့ <mein khyat d-za> 铠甲,盔甲
- မိန်ကြုံကြုံ နဲ့ <mein hnget> 【动】= မိန်ကောင်
- မိန်ဇိုံမဲ့ နဲ့ <mein zein> 【动】石鸻 Esacus recurvirostris
 (great stone plover)
- မိန္ဒာပိုး နဲ့ <mein nyo> 铠甲
- မိန်း ကာ <mein:> 不灵便;软弱无力,迷迷糊糊
- မိန်းကလေး နဲ့ <mein: kh-lei:> 小女孩,小姑娘
- မိန်းမဲ့ နဲ့ <mein: ma:> ①女人,妇女,女子,女性 ②老婆,
 妻子
- မိန်းမကုန်း နဲ့ <mein: m-gon:> (古)宫内女侍,宫娥彩女
- မိန်းမကုလို့ နဲ့ <mein: m-go> (雅)女性生殖器
- မိန်းမကြိုး နဲ့ <mein: ma' gyi:> ①年龄较大的妇女②大
 老婆
- မိန်းမကြုံး နဲ့ <mein: m-gyan:> ①【剧】反派女角②能吃
 苦的女子③粗鲁的女子
- မိန်းမကွဲ့ နဲ့ <mein: m-gwa:> (古)宫内女侍,宫娥彩女
- မိန်းမဲ့း ကာ <mein: ma' kho:> 男携女私奔
- မိန်းမချုပ် နဲ့ <mein: m-khyi> 一种普通打双扣的结绳法
- မိန်းမကျယ် နဲ့ <mein: m-nge> ①年轻女子 ②小老婆,妾
- မိန်းမတိုးစိန်ပဲ့ နဲ့ <mein: m-zi: ph-nat> 女鞋,坤鞋
- မိန်းမတိုးး နဲ့ <mein: m-zo:> 太监
- မိန်းမဥ္တာက် နဲ့ <mein: ma' nyan / mein: m-nyan> ①(摆
 脱困境的)机智 ②诡计
- မိန်းမတော်း ကာ <mein: ma' taun:> 讨媳妇
- မိန်းမတွေ့ဗုံး နဲ့ <mein: m- dwet> (买东西时运用的)简单
 地加减心算法
- မိန်းမထိုးး နဲ့ <mein: m-dein:> 开妓院或管理妓女者,龟
 公,鸨母
- မိန်းမနိမိတ်ဝါး နဲ့ <mein: ma' n-meit wa:> 阴户
- မိန်းမနော်ကုန်း နဲ့ <mein: ma' naut po:> 追求异性的女人
- မိန်းမပေးဗေား ကာ <mein: ma' pei: za:> 给.....娶媳妇
- မိန်းမပေါ့ နဲ့ <mein: m-baw> 放荡女人,轻浮的女人
- မိန်းမပါး နဲ့ <mein: m-byo> 少女,姑娘
- မိန်းမပဲ့ဗုံး နဲ့ <mein: m-byan> 风骚女子,轻佻的女人
- မိန်းမပျက် နဲ့ <mein: m-byet> 堕落的女人
- မိန်းမပေါ် နဲ့ <mein: m-baw> 女伴
- မိန်းမဖော်ဝင်း ကာ <mein: m- baw win> 女子发身,女孩
 到青春期
- မိန်းမဘော်ဝင်း ကာ <mein: m-baw win> = မိန်းမဖော်ဝင်း
- မိန်းမမျိုး နဲ့ <mein: m- myon> 不孕者